



မည်သူက အရည်အချင်းပြည့်မှီပါသနည်း။

ဝင်ငွေနည်းပါးသော နေထိုင်သူများ -

- ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များ။
- အသက် 1-18 ကြား ကလေးများ။
- မိဘများနှင့် စောင့်ရှောက်သူကို မှီခိုနေရသည့်ကလေးများ။ သို့မဟုတ်
- Medicare အတွက် အကျိုးမဝင်သော၊ ကိုယ်ဝန်ဆောင်မဟုတ်သော အသက် 19-64 နှစ်အရွယ် အရွယ်ရောက်ပြီးသူများ။

Medicaid တစ်ချက်ကြည့်ရုံသာ

မည်သည့်အချက်များ ပါဝင်သနည်း။

- ဆေးရုံ အတွင်းလူနာနှင့် ပြင်ပလူနာဝန်ဆောင်မှုများ
- ဆေးခန်းဝန်ဆောင်မှုများ
- စောလျင်စွစစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကလေး/ဆယ်ကျော်သက် ကျန်းမာရေးအစီအစဉ်တွင် အကျိုးဝင်သော အသက် 21 နှစ်အောက် ကလေးသူငယ်များအတွက် ကုသခြင်း
- ဆေးဝါး၊ အထောက်အကူပစ္စည်းများ၊ ဆေးပညာပစ္စည်းကိရိယာများနှင့် ဘီးတပ်ကုလားထိုင်တို့ကဲ့သို့ ပစ္စည်းများ စသည်။
- ဓါတ်ခွဲခန်းနှင့် ဓါတ်မှန်ဝန်ဆောင်မှုများ
- ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွားနှင့်ဆိုင်ရာ စောင့်ရှောက်မှုအပြင် ဆရာဝန်များနှင့် သွားဆရာဝန်များမှ ပေးသော ကုသမှုများ
- ဘိုးဘွားရိပ်သာတွင်ပြုစောင့်ရှောက်ခြင်း
- အိမ်အရောက်ကု ကျန်းမာရေး အေဂျင်စီများနှင့် လူနာစောင့်ရှု အနီးကပ် ပြုစောင့်ရှောက်ခြင်း
- စိတ်ရောဂါကု ဆေးရုံများ (အသက် 21 နှစ်အောက် သို့မဟုတ် 65 နှစ်နှင့်အထက် လူနာများအတွက်)၊ စိတ်ကျန်းမာရေးအဖွဲ့အစည်းများ၊ နှင့် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်နှိမ့်သူများ သို့မဟုတ် ဖွံ့ဖြိုးမှု နောက်ကျသူများအတွက် အဖွဲ့အစည်းများတွင် ကုသမှု
- မိသားစု စီမံကိန်းဝန်ဆောင်မှုများ
- အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် မိုင်အလိုက်ပေးချေရသော ကားဝန်ဆောင်မှုများအပါအဝင် ကျန်းမာရေးဆိုင်ရာ ရက်ချိန်းများအတွက် သယ်ယူပို့ဆောင်ရေး
- ဆေးရုံသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခြင်း
- ပီကေနှင့် ပလာစတာများကဲ့သို့ ဆေးလိပ်ဖြတ်အထောက်အကူ ပစ္စည်းများ

အသက်အရွယ်၊ ငွေရေးကြေးရေးဆိုင်ရာ အခြေအနေများ၊ မိသားစုအခြေအနေ သို့မဟုတ် နေထိုင်ရေးအစီအမံများကြောင့် အချို့သော ဝန်ဆောင်မှုများ အကျိုးမဝင်နိုင်ပါ။ အချို့သော ဝန်ဆောင်မှုများတွင် သေးငယ်သော ပူးတွဲပေးချေမှုများ ရှိပါသည်။ ဆေးဝါးဆိုင်ရာဝန်ဆောင်မှုများအတွက် သေးငယ်သော ပူးတွဲပေးမှုအပ သင်သည် တာဝန်ယူထားသော စောင့်ရှောက်မှု အစီအစဉ်တစ်ခုတွင် ပါဝင်ပါက ပူးတွဲပေးရရှိနိုင်မည် မဟုတ်ပါ။

NY State of Health သည် သက်ဆိုင်ရာ ဖက်ဒရယ် အများပြည်သူအခွင့်အရေးဆိုင်ရာ ဥပဒေများကို လိုက်နာပြီး ၎င်း၏ ကျန်းမာရေးအစီအစဉ်များနှင့် လုပ်ရှားမှုများတွင် လူမျိုး၊ အသားအရောင်၊ မူလနိုင်ငံသား၊ ကျား-မ အသက်အရွယ် သို့မဟုတ် ကိုယ်အင်္ဂါပစ္စည်းမသန်ခြင်းတို့ အပေါ် မူတည်ပြီး ခွဲခြားဆက်ဆံမှုများ မပြုလုပ်ပါ။

ကျွန်ုပ်၏ ဝင်ငွေနှင့် အရင်းအမြစ်များသည် Medicaid ရနိုင်ခြင်း ရှိမရှိ မည်သို့သိနိုင်ပါသနည်း။

နှစ်စဉ် ဝင်ငွေမည်မျှက သင်လက်ခံနိုင်ပြီး Medicaid အတွက် အရည်အချင်းပြည့်မီနိုင်သေးကြောင်းကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။*
ဝင်ငွေအဆင့်သည် သင်နှင့်အတူ နေထိုင်သည့် မိသားစုဝင် အရေအတွက်အပေါ် မူတည်ပါသည်။

2018 နှစ်ချုပ်ဝင်ငွေအဆင့်များ

အိမ်ထောင်စုအရွယ်	မိဘများ/စောင့်ရှောက်သူများ သို့မဟုတ် ကလေးမရှိသော လူပျိုအမျိုးစုံတွဲများ သို့မဟုတ် မိဘများနှင့် အတူနေသည့် အသက် ၁၉ နှစ် နှင့် 20 အရွယ်ရှိ အရွယ်ရောက်ပြီးသူများ	ကလေးငယ်များ အသက် 1 – 18 နှစ်	မိဘများနှင့် အတူနေသည့် အသက် 19 နှင့် 20 အရွယ်ရှိ အရွယ်ရောက်ပြီးသူများ	ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် 1 နှစ်အောက် မွေးကင်းစ ကလေးများ သို့မဟုတ် မိသားစုစီမံကိန်းအကျိုးကျေးဇူးအ တွက် အကျိုးဝင်သော လူတစ်ဦးစီ
	FPL 138%	FPL 154%	FPL 155%	FPL 223%
1	\$16,754	\$18,696	\$18,817	\$27,073
2	\$22,715	\$25,349	\$25,513	\$36,706
3	\$28,677	\$32,002	\$32,209	\$46,340
4	\$34,638	\$38,654	\$38,905	\$55,973
5	\$40,600	\$45,307	\$45,601	\$65,607
6	\$46,562	\$51,960	\$52,297	\$75,241
7	\$52,523	\$58,613	\$58,993	\$84,874
8	\$58,485	\$65,266	\$65,689	\$94,508
9	\$64,446	\$71,918	\$72,385	\$104,141
10	\$70,408	\$78,571	\$79,081	\$113,775
ထပ်ဆောင်း လူ	\$5,962	\$6,653	\$6,696	\$9,634

*2018 ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှုအဆင့်များ (FPL)။ ဝေါ်တွင် အခြေခံသည်။ ဝင်ငွေအဆင့်များကို FPL ပြောင်းလဲမှုများပေါ်တွင် အခြေခံ၍ နှစ်စဉ် ထိန်းညှိမည်ဖြစ်ပါသည်။

Medicaid အတွက် ကုန်ကျစရိတ် မည်မျှရှိပါသနည်း။

လစဉ် အာမခံပရီမီယမ်ကြေးများ- Medicaid အတွက် လစဉ် အာမခံပရီမီယမ်ကြေး မရှိပါ။

ကုန်ကျစရိတ် ဝေမျှခြင်း- Medicaid တွင်ပါဝင်သော အချို့ဝန်ဆောင်မှုများသည် သေးငယ်သော ပူးတွဲပေး လိုအပ်သော်လည်း ပူးတွဲပေး မလိုအပ်သော အချိန်များလည်း ရှိပါသည်။

Medicaid အတွက် သင်အများဆုံး ပေးရနိုင်သည့် ပူးတွဲပေးပမာဏမှာ တစ်နှစ်လျှင် \$200 ဖြစ်ပါသည်။

Medicaid နှင့် ပတ်သက်သည့် အမေးများသော မေးခွန်းများနှင့် အဖြေများအတွက် http://www.health.ny.gov/health_care/medicaid/ သို့ သွားရောက်ကြည့်ရှုပါ။